



" အထူးကုန်စည်ခွန်ကျသင့်ခြင်းနှင့် ခုနှိမ်ခွင့်အကြောင်း သိကောင်းစရာများ(၄ /၂၀၁၇) "

စာစောင်၏ရည်ရွယ်ချက်

၁။ ဤစာစောင်၏ရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် အထူးကုန်စည်ခွန်ကျသင့်ခြင်း ရှိ/ မရှိနှင့် မိမိပေးဆောင်ခဲ့ပြီးသည့် အထူးကုန်စည်ခွန် များအပေါ် ခုနှိမ်ပေးဆောင်နိုင်စေရန်အတွက် လိုက်နာရမည့်အချက်အလက်များကို သိရှိစေရန် ရည်ရွယ်ပါသည်။

အထူးကုန်စည်ခွန်နှင့်ပတ်သက်၍ သိသင့်သည့်အချက်များ

၂။ အထူးကုန်စည်ခွန်ဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၁)ဖြင့် ၁၈-၁-၂၀၁၆ ရက်နေ့တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၁-၄-၂၀၁၆မှစ၍ နိုင်ငံပိုင်၊ သမဝါယမနှင့် ပုဂ္ဂလိကကဏ္ဍ (၃) ရပ်လုံးအပေါ်တွင် အကျိုးသက်ရောက်သည့် သွယ်ဝိုက်ခွန် အမျိုးအစား ဖြစ်ပါသည်။

အထူးကုန်စည်ခွန်ပေးဆောင်မည့်လုပ်ငန်းအမျိုးအစားများ

- ၃။ (က) ပြည်တွင်းသို့ တင်သွင်းခြင်း၊
 (ခ) ပြည်တွင်း၌ ထုတ်လုပ်ခြင်း၊
 (ဂ) ပြည်ပသို့တင်ပို့ခြင်း၊

အထူးကုန်စည်ခွန်ပေးဆောင်ရန်တာဝန်ရှိသူများ

- ၄။ (က) အထူးကုန်စည်ကို ပြည်တွင်းသို့တင်သွင်းခြင်းဖြစ်ပါက တင်သွင်းသူ၊
 (ခ) အထူးကုန်စည်ကို ပြည်တွင်း၌ထုတ်လုပ်ခြင်းဖြစ်ပါက ထုတ်လုပ်သူ၊
 (ဂ) အထူးကုန်စည်ကို ပြည်ပသို့တင်ပို့ခြင်းအတွက် တင်ပို့သူတို့က အထူးကုန်စည်ခွန်ကို ပေးဆောင်ရပါမည်။
 (ဃ) အခွန်မပေးဆောင်ရသေးသောအထူးကုန်စည်များကိုတွေ့ရှိလျှင် ကုန်စည်ကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းမည်ဖြစ်ပြီး၊ ကျသင့်သည့် အထူးကုန်စည်ခွန်ဒဏ်ငွေကို လက်ဝယ်ထားရှိသူ (သို့မဟုတ်) ပိုင်ဆိုင်သူက ပေးဆောင်ရမည်ဖြစ်ပါသည်။

အထူးကုန်စည်အမျိုးအစားများနှင့် အခွန်နှုန်းထားများ

၅။ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ နှစ်စဉ် အထူးကုန်စည်အမျိုးအစားများနှင့် ကောက်ခံသည့်အခွန်ရာခိုင်နှုန်းအား သတ်မှတ်ပြဋ္ဌာန်းပေးပါသည်။

၆။ ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ သတ်မှတ်ပြဋ္ဌာန်းထားသည့် အထူးကုန်စည်အမျိုးအစားများနှင့် ကောက်ခံသည့်အခွန်ရာခိုင်နှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စဉ်	အထူးကုန်စည်အမျိုးအစား	တန်ဖိုးအဆင့်	အခွန်နှုန်း
၁။	စီးကရက်အမျိုးမျိုး	ရောင်းဈေးပေါ်မူတည်၍ အလွှာလိုက် ၄ လွှာခွဲ၍ သတ်မှတ်သည်။	-
၂။	ဆေးရွက်ကြီး။		၆၀ %
၃။	ဗာဂျီးနီးယားပေါင်းတင်ပြီးဆေး။		၆၀ %
၄။	ဆေးပေါ့လိပ်။	ရောင်းဈေးပေါ်မူတည်၍ ၂လွှာခွဲ၍ သတ်မှတ်သည်။	တစ်လိပ်လျှင် ၅၀ ပြား/ ၁ကျပ်
၅။	ဆေးပြင်းလိပ်။		၈၀ %
၆။	ဆေးတံသောက်ဆေးများ။		၈၀ %
၇။	ကွမ်းစားဆေးအမျိုးမျိုး။		၈၀ %
၈။	အရက်အမျိုးမျိုး	ရောင်းဈေးပေါ်မူတည်၍ အလွှာလိုက် ၁၆ လွှာခွဲ၍ သတ်မှတ်သည်။	တစ်လီတာ တန်ဖိုး၏ ၆၀ %
၉။	ဘီယာ အမျိုးမျိုး။		၆၀ %
၁၀။	ဝိုင်အမျိုးမျိုး	ရောင်းဈေးပေါ်မူတည်၍ အလွှာလိုက် ၁၆ လွှာခွဲ၍ သတ်မှတ်သည်။	တစ်လီတာ တန်ဖိုး၏ ၅၀ %
၁၁။	သစ်လုံး၊ သစ်ခွဲသားများ။		၅%
၁၂။	ကျောက်စိမ်း အရိုင်းထည်များ။		၁၅%
၁၃။	ပတ္တမြား၊ နီလာ၊ စိန်၊ မြဲ နှင့် အခြား အဖိုးတန်ကျောက်မျက်ရတနာ အရိုင်းထည်များ။		၁၀ %
၁၄။	ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ စိန်၊ မြဲ နှင့် အခြားအဖိုးတန်ကျောက်မျက်ရတနာ အချောထည်များ၊ လက်ဝတ်ရတနာတွင်စွဲကပ်ထားသည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ စိန်၊ မြဲ အခြား အဖိုးတန် ကျောက်မျက်ရတနာ အချောထည်များ။		၅ %

စဉ်	အထူးကုန်စည်အမျိုးအစား	တန်ဖိုးအဆင့်	အခွန်နှုန်း
၁၅။	Double Cab 4 door Pickup မှအပ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။	၁၅၀၀ CC မှ ၂၀၀၀ CCအထိ ၂၀၀၀ CC မှ ၄၀၀၀ CCအထိ ၄၀၀၀ CC အထက်	၂၀ % ၃၀ % ၅၀ %
၁၆။	ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက် လေယာဉ်ဆီ။		၅ %
၁၇။	သဘာဝဓာတ်ငွေ့။		၈ %

၇။ သို့သော်အောက်ပါအထူးကုန်စည်များကိုသာ ပြည်ပသို့တင်ပို့ရောင်းချခြင်းအတွက် အထူးကုန်စည်ခွန် ကျသင့်မည်ဖြစ်၍ ကျသင့်ရာခိုင်နှုန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စဉ်	ကုန်စည်အမျိုးအစား	အခွန်နှုန်း
၁။	သဘာဝဓာတ်ငွေ့။	၈ %
၂။	သစ်လုံး၊ သစ်ခွဲသားများ။	၁၀ %
၃။	ကျောက်စိမ်း အရိုင်းထည်များ။	၁၅ %
၄။	ပတ္တမြား၊ နီလာ၊ စိန်၊ မြနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များ။	၁၀ %
၅။	ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ စိန်၊ မြနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်များ၊ လက်ဝတ်ရတနာတွင် စွဲကပ်ထားသည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ စိန်၊ မြနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်များ။	၅ %

၈။ အထက်ဇယားပါ အထူးကုန်စည်များမှလွဲ၍ ကျန်အထူးကုန်စည်များကို ပြည်ပသို့ တင်ပို့ရောင်းချခြင်းအတွက် အထူးကုန်စည်ခွန်မကျသင့်ပါ။

မစည်းကြပ်ထိုက်သည့်ထုတ်လုပ်ရောင်းရငွေ

၉။ အထူးကုန်စည်ခွန်ဥပဒေအရ အခွန်ကျသင့်သည့် အထူးကုန်စည်များအနက် သမဝါ ယမကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများက ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသည့် ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်နှင့် ဆေးပြင်းလိပ် ထုတ်လုပ်ရောင်းချခြင်းအတွက် ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ထုတ်လုပ်ရောင်းရငွေ စုစုပေါင်းကျပ်သိန်း ၂၀၀ တိတိထက်မပိုလျှင် အထူးကုန်စည်ခွန် စည်းကြပ်ခြင်းမပြုပါ။

အခွန်ထမ်းများ၏တာဝန်

- ၁၀။ (က) ပြည်တွင်းသို့ ကုန်စည်တင်သွင်းခြင်းနှင့် ပြည်ပသို့ကုန်စည်တင်ပို့ခြင်း လုပ်ငန်းများ အနေဖြင့် အစောဆုံး တင်သွင်းသော/ တင်ပို့သော အထူးကုန်စည်အား အကောက်ခွန်ဆိုင်ရာ ရှင်းလင်းထုတ်ယူခြင်းမပြုမီ အချိန်တွင်လည်းကောင်း၊ အထူးကုန်စည်ကို ပြည်တွင်း တွင် ထုတ်လုပ်သူသည် လုပ်ငန်းမစတင်မီ သုံးလကြိုတင်၍လည်းကောင်း လုပ်ငန်းမှတ်ပုံတင်ခြင်း၊အဆိုပါလုပ်ငန်းကိုပုံမှန်ဆက်လက် လုပ်ကိုင်နေသည့် လုပ်ငန်းရှင် ဖြစ်ပါ က/ ဆက်လက်လုပ်ကိုင်လိုပါက နှစ်စဉ်ဘဏ္ဍာရေးနှစ် မစတင်မီ သုံးလကြိုတင်၍ မှတ်ပုံတင်သက်တမ်းတိုးခြင်း၊
- (ခ) အထူးကုန်စည်အား ပြည်တွင်းသို့တင်သွင်းခြင်းဖြစ်ပါက ကျသင့်အခွန်ကို ကုန်စည်အား ရွေးယူခြင်းမပြုမီ ပေးဆောင်ခြင်း၊
- (ဂ) အထူးကုန်စည်အား ပြည်တွင်း၌ထုတ်လုပ်ခြင်း ဖြစ်ပါက အထူးကုန်စည်ခွန်ကို ရောင်းချသည့်လ ကုန်ဆုံးပြီး (၁၀) ရက်အတွင်း ပေးဆောင်ခြင်း၊
- (ဃ) အထူးကုန်စည်အား ပြည်ပသို့တင်ပို့ခြင်း ဖြစ်ပါက တင်ပို့ရောင်းချခြင်းအတွက် သက်ဆိုင်ရာ လကုန်ဆုံးပြီး (၁၀) ရက်အတွင်း ကျသင့်အခွန်ကို ပေးဆောင်ခြင်း၊
- (င) အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များကို ကုန်စည်ပိုင်ရှင်ထံတွင် စိစစ်တွေ့ရှိရခြင်းဖြစ်ပါက စိစစ်တွေ့ရှိသည့်နေ့မှ ခုနစ်ရက်အတွင်း ကုန်စည်ပိုင်ရှင်က ပေးဆောင်ခြင်း၊
- (စ) ကြေညာလွှာကို လစဉ်လကုန်ဆုံးပြီး (၁၀) ရက်အတွင်းပေးပို့ခြင်း၊
- (ဆ) စည်းကြပ်မှုအရ ကျသင့်အခွန်နှင့် ဒဏ်ငွေကို သတ်မှတ်ကာလအတွင်း ပေးဆောင်ခြင်း၊

အထူးကုန်စည်ခွန်ခန့်မှန်းခွင့်ရှိသူများ

- ၁၁။ (က) ပြည်တွင်း၌အထူးကုန်စည်ထုတ်လုပ်သူ၊
- (ခ) ပြည်ပသို့အထူးကုန်စည်တင်ပို့သူ၊

အထူးကုန်စည်ခွန်ခန့်မှန်းပေးသွင်းခြင်းဆိုင်ရာ သတ်မှတ်ချက်များ

၁၂။ အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၁ အရ အထူးကုန်စည်ထုတ်လုပ်သူနှင့် တင်ပို့သူများသည် အခွန်တစ်ကြိမ်တည်းသာ ကျသင့်စေရန် အခွန်ခန့်မှန်းပေးသွင်းခြင်းနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရမည်-

- (က) အထူးကုန်စည် ထုတ်လုပ်သူနှင့် တင်ပို့သူတို့သည် နှစ်အလိုက် လုပ်ငန်းရှင်မှတ်ပုံတင်ပြီး မှတ်ပုံတင်သက်တမ်းရှိသူများဖြစ်ရမည်၊
- (ခ) အထူးကုန်စည်အား ပြည်တွင်း၌ထုတ်လုပ်ခြင်း ဖြစ်ပါ က ရောင်းချသည့်လကုန်ဆုံးပြီး (၁၀) ရက်အတွင်း ကျသင့်အထူးကုန်စည်ခွန်ကို ပေးဆောင်ရမည့်အပြင် ကြေညာလွှာကို တင်သွင်းထားပြီးသူများဖြစ်ရမည်၊

- (ဂ) အထူးကုန်စည်ကို ပြည်ပသို့တင်ပို့ခြင်း ဖြစ်ပါက တင်ပို့ရောင်းချခြင်းအတွက် သက်ဆိုင်ရာလ ကုန်ဆုံးပြီး (၁၀) ရက်အတွင်း ကျသင့်အခွန်ကို ပေးဆောင်ရမည့်အပြင် ကြေညာလွှာကို တင်သွင်းပြီးသူများဖြစ်ရမည်။
- (ဃ) **အထူးကုန်စည်ထုတ်လုပ်ရောင်းချသူသည်** မိမိထုတ်လုပ်သည့် အထူးကုန်စည် ရောင်းချမှုအပေါ် ကျသင့်သည့် အထူးကုန်စည်ခွန်မှ ယင်းအထူးကုန်စည် ထုတ်လုပ်မှု လုပ်ငန်းအလို့ငှာ ပေးဆောင်ခဲ့ရသည့် အောက်ဖော်ပြပါ အထူးကုန်စည်ခွန်များကို ခုနှိမ်နိုင်သည်-
 - (၁) ပြည်တွင်းသို့ ကိုယ်တိုင်ဝယ်ယူတင်သွင်းသော အထူးကုန်စည်များ၏ ကုန်းပေါ်ရောက်တန်ဖိုးအပေါ် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်၊
 - (၂) ပြည်တွင်း၌ အထူးကုန်စည်ထုတ်လုပ်သူထံမှ ဝယ်ယူသော အထူးကုန်စည်များအတွက် ပေးဆောင်ခဲ့ရသော အထူးကုန်စည်ခွန်၊
- (င) **အထူးကုန်စည်ကို ပြည်ပသို့တင်ပို့ရောင်းချသူသည်** ပြည်ပသို့တင်ပို့ရောင်းချမှုအပေါ် ကျသင့်အထူးကုန်စည်ခွန်မှ ယင်းအထူးကုန်စည်ကို ပြည်ပသို့ တင်ပို့ရောင်းချမှုလုပ်ငန်းအလို့ငှာ ပေးဆောင်ခဲ့ရသည့် အောက်ဖော်ပြပါ အထူးကုန်စည်ခွန်များကို ခုနှိမ်နိုင်သည်-
 - (၁) ပြည်တွင်းသို့ ကိုယ်တိုင်ဝယ်ယူတင်သွင်းသော အထူးကုန်စည်များ၏ ကုန်းပေါ်ရောက်တန်ဖိုးအပေါ် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်၊
 - (၂) ပြည်တွင်း၌ အထူးကုန်စည်ထုတ်လုပ်သူထံမှ ဝယ်ယူသော အထူးကုန်စည်များအတွက် ပေးဆောင်ခဲ့ရသော အထူးကုန်စည်ခွန်၊

အထူးကုန်စည်ခွန်ခုနှိမ်ပေးသွင်းခြင်းဆိုင်ရာသတ်မှတ်ပုံစံများ

- ၁၃။ (က) အထူးကုန်စည်ကို ပြည်တွင်းသို့ တင်သွင်းခြင်းဖြစ်ပါက တင်သွင်းသည့် အထူးကုန်စည်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို တင်သွင်းသူသည် သတ်မှတ်ပုံစံ ပတခ (အထခ)-၂၁ ဖြင့် သက်သေခံလက်မှတ် နှစ်စောင်ပြုစုပြီး မူရင်းခွဲကိုမိမိနှင့် သက်ဆိုင်သည့် မြို့နယ်အခွန်ဦးစီးဌာနမှူးထံပေးပို့ပြီး မူရင်းကို လက်ခံအဖြစ် သိမ်းဆည်းထားရမည်ဖြစ်သည်။
- (ခ) အထူးကုန်စည်ကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသူထံမှ တိုက်ရိုက်ဝယ်ယူခြင်း ဖြစ်ပါက အထူးကုန်စည်ကို ထုတ်လုပ်ရောင်းချသူသည် သတ်မှတ်ပုံစံ ပတခ(အထခ)-၂၀ ဖြင့် သက်သေခံလက်မှတ် သုံးစောင်ပြုစုမှုရင်းကို ဝယ်ယူသူသို့လည်းကောင်း၊ မူရင်းခွဲတစ်စောင်ကို ဝယ်ယူသူနှင့်သက်ဆိုင်သည့် မြို့နယ်အခွန်ဦးစီးဌာနမှူးထံ လည်းကောင်း ပေးပို့၍ ကျန်မူရင်းခွဲတစ်စောင်ကို လက်ခံအဖြစ်သိမ်းဆည်းထားရမည်။
- (ဂ) ပတခ(အထခ)-၂၀ သက်သေခံလက်မှတ်အစား လုံခြုံမှုအဆင့်ရှိစာရွက်ကို အသုံးပြု ထားသည့် ပတခ(အထခ)-၂၀ ပုံစံဖြင့် (၁-၆-၂၀၁၇)ရက်နေ့မှစ၍ အစားထိုးအသုံးပြုဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့အသုံးပြုရာတွင် ခုနှိမ်ခွင့်တောင်းခံမည့် အခွန်ထမ်းသို့ ပေးအပ် သည့် မူရင်းကိုသာ လုံခြုံမှုအဆင့်ရှိ သက်သေခံလက်မှတ်ပုံစံကို အသုံးပြုရမည် ဖြစ်ပြီး ကျန်မူရင်းခွဲ နှစ်စောင်ကို မိတ္တူကူး၍ အသုံးပြုရမည်။

- (ဃ) ပြည်ပမှတင်သွင်းသော အထူးကုန်စည်များအတွက် ယခင်သတ်မှတ်ပြဋ္ဌာန်းခဲ့သည့် "ပတခ (အထခ)-၂၁" ပုံစံကိုသာဆက်လက်အသုံးပြုသွားရမည်။
- (င) ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသည့် သို့မဟုတ် ပြည်ပသို့တင်ပို့ရောင်းချသည့် အထူးကုန်စည်များအတွက်သာ အခွန်ခန့်မှန်းပေးသွင်းရန်ဖြစ်၍ ရောင်းချခြင်း မပြုရသေးသည့် အထူးကုန်စည် ကုန်လက်ကျန်များအတွက် ရောင်းချသည့်အချိန်တွင် အခွန်ခန့်မှန်းပေးသွင်း နိုင်ရေးအတွက် သတ်မှတ်ပုံစံ ပတခ(အထခ)-၂၂ ဖြင့် ဖြည့်စွက်၍ ဆက်လက်သယ်ဆောင် ခွင့်ပြုမည်။

အထူးကုန်စည်ခွန်ခန့်မှန်းခွင့်မပြုသည့်ကိစ္စရပ်များ

- ၁၄။ (က) လုပ်ငန်း၏ပုံသေပိုင်ပစ္စည်းသို့မဟုတ် မ-တည်အပိုင်ပစ္စည်းများအတွက်ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်များကို ခန့်မှန်းမရပါ။
- (ခ) ပြည်တွင်း၌ ထုတ်လုပ်ရောင်းချမှု သို့မဟုတ် ပြည်ပသို့ တင်ပို့ရောင်းချမှုအတွက် ကျသင့် အထူးကုန်စည်ခွန်မှ ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်ကိုခန့်မှန်းရာတွင် ပေးဆောင်ခဲ့ရ သည့် အထူးကုန်စည်ခွန်ကပိုမိုသည့်ကိစ္စ၌ ခန့်မှန်းရန်ပိုနေသည့် အထူးကုန်စည်ခွန်၊(ပိုနေသည့် အထူးကုန်စည်ခွန်အား ဝင်ငွေခွန်တွက်ချက်ရာတွင် လုပ်ငန်း၏အသုံးစရိတ်အဖြစ် ခွင့်ပြု နုတ်ပယ်ပေးရမည်ဖြစ်ပါသည်)
- (ဂ) ပျက်စီးဆုံးရှုံးသွားသည့် အထူးကုန်စည်များ၊ ရောင်းချခြင်းမပြုသည့် အထူးကုန်စည်များ အတွက် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်ကို ခန့်မှန်းခွင့်မရှိပါ။

အခွန်ထမ်းများ၏ အခွင့်အရေး

- ၁၅။ (က) စည်းကြပ်မှုများ ၊ အယူခံမှုများနှင့်စပ်လျဉ်း၍ တင်ပြထွက်ဆိုခွင့်၊
- (ခ) စည်းကြပ်မှုများတွင် မှတ်တမ်းမှ ပေါ်လွင်ထင်ရှားသည့် မှားယွင်းချက်အား တွေ့ရှိရပါက ပြန်လည် ပြင်ဆင်ပေးပါရန် တင်ပြခွင့်၊
- (ဂ) ဥပဒေနှင့်အညီ အယူခံပိုင်ခွင့်၊
- (ဃ) ရရန်ရှိသည့်ပြန်အမ်းငွေကို အကြောင်းကြားစာရရှိသည့်နေ့မှ တစ်နှစ်အတွင်း တောင်းဆိုခွင့်၊

အခွန်ထမ်းများ ပျက်ကွက်မှုအတွက် ပြစ်ဒဏ်

- ၁၆။ အခွန်ထမ်းသည် အထူးကုန်စည်ခွန်ဥပဒေပါ အောက်ပါတစ်ခုခုတို့ကို လိုက်နာရန်ပျက်ကွက်ခဲ့လျှင်
- (က) သက်ဆိုင်ရာနှစ်အတွင်းမှတ်ပုံတင်ရန် ပျက်ကွက်ပါက ကျပ် ၅၀ သိန်း၊
- (ခ) ဈေးကွက်ပေါက်ဈေးသတ်မှတ်ပေးနိုင်ရေးအတွက် ဤဥပဒေအရ တောင်းခံသည့် သတင်း အချက်အလက်များအချိန်မီတင်သွင်းရန် ပျက်ကွက်ပါကကျပ် ၅၀ သိန်း၊
- (ဂ) အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ကို ရရှိပိုင်ဆိုင်ထားလျှင် ယင်းကုန်စည် တန်ဖိုး၏ ၁၀၀% ပေးဆောင်ရမည့်အပြင် ယင်းကုန်စည်များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူမည်ဖြစ်သည်။

- (ဃ) ပေးဆောင်ရမည့်အခွန်ကို သတ်မှတ်ကာလအတွင်း ပေးဆောင်ရန် ပျက်ကွက်လျှင် ပေးဆောင်ရမည့် အခွန်၏ ၁၀%၊
- (င) လစဉ်ကြေညာလွှာကို အချိန်မီတင်သွင်းရန်ပျက်ကွက်လျှင် သက်ဆိုင်ရာလအတွက် ကျသင့် အခွန်၏ ၁၀%၊
- (စ) အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေရမည့် ကုန်စည်များအား အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် ပျက်ကွက်ကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးက စစ်ဆေးတွေ့ရှိပါက ယင်းကုန်စည်ထုတ်လုပ်သူအပေါ်တွင် တွေ့ရှိသည့် အထူးကုန်စည်တန်ဖိုး၏ ၅၀% ပေးဆောင်ရမည် ဖြစ်ပါသည်။

အထူးကုန်စည်ခွန်ပေးဆောင်ပြီးကြောင်းအထောက်အထားများ

- ၁၇။ (က) အထူးကုန်စည်ခွန်အမှတ်တံဆိပ် စွဲကပ်ရန် လိုအပ်သော အထူးကုန်စည်များမှာ ပြည်တွင်း၌ ထုတ်လုပ်သည့်ကုန်စည် (၃) မျိုး (စီးကရက်၊ အရက်၊ ဝိုင်) နှင့် ပြည်ပမှ တင်သွင်းသည့် ကုန်စည် (၁) မျိုး (ဝိုင်) တို့ဖြစ်ပါသည်။ ယင်းတို့ကိုလက်ဝယ်ထားရှိသူအနေဖြင့် ယင်း ကုန်စည်ကို ဝယ်ယူစဉ်က သက်ဆိုင်ရာအခွန်အမှတ်တံဆိပ် စွဲကပ်ထားပြီး ဖြစ်ရမည်။
 - (ခ) အထူးကုန်စည်ခွန်အမှတ်တံဆိပ် စွဲကပ်ရန်မလိုအပ်သော အထူးကုန်စည်များအတွက် လက်ဝယ်ထားရှိသူအနေဖြင့် ထိုကုန်စည်ကို ဝယ်ယူစဉ်က အထူးကုန်စည်ခွန် ထည့်သွင်း ပေးဆောင်ထားသည့် ပြေစာတင်ပြနိုင်ရမည် ဖြစ်ပါသည်။
- ၁၈။ အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများ၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်) ဖုန်းနံပါတ် (၀၁-၃၇၈၃၇၀) (၀၁- ၃၇၈၃၇၂)နှင့်အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(မန္တလေး) ဖုန်းနံပါတ် (၀၂-၃၀၁၉၂) သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး မကြာခဏမေးမြန်းလေ့ရှိသည့် မေးခွန်းများ (FAQs)နှင့် ဖြေကြားချက်များကို ဆက်လက်အသိပေးသွားမည်ဖြစ်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန

အထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၁၁ အရ
(၃)စောင် ပြုစုပေးပို့ရမည့် သက်သေခံလက်မှတ်
(ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသူထံမှဝယ်ယူခြင်း)

ထုတ်လုပ်ရောင်းချသူအမည် ----- ဝယ်ယူသူအမည် -----
လိပ်စာ ----- လိပ်စာ -----
မှတ်ပုံတင်လက်မှတ်အမှတ် ----- မှတ်ပုံတင်လက်မှတ်အမှတ် -----

ရောင်းချသည့်ရက်စွဲ ----- ကုန်ရောင်းပြေစာအမှတ် -----

အမှတ်စဉ်	ရောင်းချသည့်ကုန်စည်အမျိုးအမည်	ရေတွက်ပုံ	အရေအတွက်	ဈေးနှုန်း		ရောင်းရငွေ		ကျသင့်အခွန်
				ကျပ်	ပြား	ကျပ်	ပြား	
စုစုပေါင်း ကျသင့်အခွန်-----								

အထက်ပါကျသင့်အခွန်ငွေ(စာဖြင့်) ကျပ်----- ကို-----ရနှစ်-----လ
အတွက် ----- အပေါ်တွင် တစ်ပါတည်းပေးဆောင်ရမည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

ထုတ်လုပ်ရောင်းချသူလက်မှတ်

မှတ်ချက်။ မှတ်ပုံတင်ပြီးသည့်(အထူးကုန်စည်ထုတ်လုပ်ရောင်းချသူ)သည် မိမိထုတ်လုပ်သည့်အထူးကုန်စည်ကို အခြား
မှတ်ပုံတင်ပြီးသည့်(အထူးကုန်စည်ထုတ်လုပ်ရောင်းချသူ/ ပြည်ပသို့တင်ပို့ရောင်းချသူ)ကဝယ်ယူသည့်အခါ ဤသက်သေခံ
လက်မှတ်ကို (၃) စောင်ပြုစုရေးသားရမည်။ မူရင်းကို ဝယ်ယူသူသို့ ပေးအပ်ရန်ဖြစ်ပြီး မူရင်းခွဲကို ဝယ်ယူသူနှင့် သက်ဆိုင်သည့်
မြို့နယ်အခွန်ဦးစီးဌာနမှူး၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူးထံ
ပေးပို့ရမည်။ လက်ခံကို မိမိထံ၌ သိမ်းဆည်းထားရမည်။

အထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၁၁ အရ (၂)စောင် ပြုစုရမည့် သက်သေခံလက်မှတ်
(ပြည်တွင်းသို့ တင်သွင်းခြင်း)

ကုန်ထုတ်လုပ်ရောင်းချသူ/ပြည်ပသို့တင်ပို့ခြင်းဆောင်ရွက်သူအမည် -----

လိပ်စာ -----

မှတ်ပုံတင်လက်မှတ်အမှတ် -----

ထုတ်လုပ်သော ကုန်စည်တွင် အစိတ်အပိုင်းအဖြစ် အသုံးပြုရန်အတွက် တစ်ပိုင်းတစ်စပြုလုပ်ပြီး ကုန်စည်များ ပြည်တွင်းသို့ တင်သွင်းကြောင်း/ပြည်ပသို့တင်ပို့ရောင်းချမှုလုပ်ငန်း လုပ်ကိုင်ရန် ပြည်တွင်းသို့ တင်သွင်းကြောင်း ဖော်ပြချက်

အမှတ်စဉ်	အထူးကုန်စည်အမျိုးအမည်	ရေတွက်ပုံ	အရေအတွက်	ကုန်းပေါ်ရောက်တန်ဖိုး	အခွန်နှုန်း	ကျသင့်အခွန်	တစ်ယူနစ်အပေါ်ကျသင့်အခွန်
(၁)	(၂)	(၃)	(၄)	(၅)	(၆)	(၇)	(၈)

အထက်တွင်ဖော်ပြထားသော ကုန်ပစ္စည်းများသည် မိမိထုတ်လုပ်သော ကုန်စည်တွင် အစိတ်အပိုင်းအဖြစ် အသုံးပြုရန်အတွက် တစ်ပိုင်းတစ်စပြုလုပ်ပြီး ကုန်စည်များဖြစ်ကြောင်း/ ပြန်လည်တင်ပို့ရောင်းချရန်အတွက် ကုန်စည်များ ပြည်တွင်းသို့ တင်သွင်းခြင်းဖြစ်ကြောင်း ဝန်ခံပါသည်။

ထို့အပြင် စာတိုင် - ၇ ပါ ကျသင့်အခွန်များကို အကောက်ခွန်နှင့်တစ်ပါတည်း အကောက်ခွန်ဦးစီးဌာနတွင် ပေးဆောင်ထားပြီးဖြစ်ကြောင်းလည်း ဝန်ခံပါသည်။

လက်မှတ် -----

အမည် -----

လိပ်စာ -----

မှတ်ချက်။ မှတ်ပုံတင်ပြီးသည့် ကုန်ထုတ်လုပ်သူ/ပြည်ပသို့တင်ပို့သူသည် မိမိထုတ်လုပ်သောကုန်စည်တွင် အစိတ်အပိုင်းအဖြစ် အသုံးပြုရန်အတွက် တစ်ပိုင်းတစ်စပြုလုပ်ပြီးသော ကုန်စည်များ/ပြန်လည်တင်ပို့ ရောင်းချရန်အတွက် ကုန်စည်များ ပြည်တွင်းသို့တင်သွင်းလျှင် ဤသက်သေခံလက်မှတ်ကို (၂)စောင်ပြုစုလျက် မူရင်းခွဲကို သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးထံ ပေးပို့ရမည်။ မူရင်းကို လက်ခံအဖြစ်ထားရှိရမည်။

အထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၁၁ အရ အခွန်ခန့်မှန်းပြီးကြောင်း တင်ပြလွှာ

ရက်စွဲ -----

သို့

မြို့နယ်အခွန်ဦးစီးဌာနမှူး

----- မြို့နယ်

၁။ အမှတ် ----- ၊ ----- လမ်း ၊ ----- မြို့ရှိ ----- လုပ်ငန်း/ အဖွဲ့
အစည်း/အသင်း/ကုမ္ပဏီ/အစုစပ်လုပ်ငန်းမှ ----- ခုနှစ်၊ ----- လ အတွင်းက ရောင်းချခဲ့သော ကုန်စည်
ရောင်းရငွေပေါင်း ----- အပေါ် အထူးကုန်စည်ခွန် ကျပ် -----ကျသင့် ပါသည်။

၂။ ဖော်ပြပါလအတွင်း ရောင်းချခဲ့သောကုန်စည်ကို ပြည်တွင်း၌ထုတ်လုပ်သူထံမှဝယ်ယူစဉ်/ပြည်တွင်းသို့ တင်သွင်းစဉ်
က ကုန်စည်တန်ဖိုးမှာ ----- ဖြစ်ပါသဖြင့် ယင်းတန်ဖိုးအပေါ် ပေးဆောင်ခဲ့ရပြီးဖြစ်သည့် အခွန်ကို ကျောဖက်တွင်
ဖော်ပြပါရှိသည့်အတိုင်း တွက်ချက်လျက် ရရှိသည့်အခွန်ပမာဏကို ခန့်မှန်း၍ ကျန်အခွန်ငွေကျပ် ----- ကို -----
----- နေ့က -----ဘဏ် ----- သို့ ချလန်အမှတ် ----- ဖြင့်ပေးသွင်းခဲ့ပြီးဖြစ်ပါ
သည်။

၃။ ကုန်လက်ကျန်အတွက် ခန့်မှန်းရန်ကျန်ရှိသေးသည့် ဖော်ပြပါအခွန်ပမာဏကို ကုန်စည်ရောင်းချရရှိချိန်တွင် ဆက်လက်
ခန့်မှန်းသွားမည် ဖြစ်ပါသည်။

၄။ ကုန်ပစ္စည်းကို ပြည်တွင်း၌ဝယ်ယူစဉ်/ပြည်ပမှတင်သွင်းစဉ်က ပြုစုထားသည့် သက်သေခံလက်မှတ် (ပတခ(အထခ)-
၂၀ /ပတခ(အထခ)- ၂၁) ----- စောင်ကို ပူးတွဲတင်ပြပါသည်/တင်ပြထားပြီးဖြစ်ပါသည်။

လက်မှတ် -----

အမည် -----

လုပ်ငန်းအမည် -----

လုပ်ငန်းမှတ်ပုံတင်အမှတ် -----

**ပြည်တွင်း၌ထုတ်လုပ်သူထံမှဝယ်ယူစဉ်/ ပြည်တွင်းသို့တင်သွင်းစဉ်က ကုန်စည်အပေါ်
အထူးကုန်စည်ခွန် ပေးဆောင်ခဲ့မှုနှင့် ခုနှိမ်မှုစာရင်း
ကုန်စည်ဝယ်ယူခဲ့မှုအတွက်ခုနှိမ်ရန်**

အကြောင်းအရာ	ရေတွက်ပုံ	အရေအတွက်	ကုန်တန်ဖိုး	ပေးသွင်းခဲ့ရသည့် အခွန်ပေါင်း	တစ်ယူနစ်ကျသင့် အခွန်ငွေ	မှတ်ချက်
(၁)	(၂)	(၃)	(၄)	(၅)	(၆)	(၇)
စာရင်းဖွင့်ကုန်လက် ကျန် နှစ်အတွင်းဝယ် - (- -)ရက်နေ့ (- -)ရက်နေ့						
စုစုပေါင်း - - - - -						
ရောင်းချပြီးသည့်ကုန်						
စုစုပေါင်း - - - - -						
ပျက်စီးကုန်						
ကုန်လက်ကျန်						

အထက်တွင်ဖော်ပြထားသော အချက်အလက်များသည် ကျွန်ုပ်တို့ယုံကြည်သိရှိသမျှ မှန်ကန်ကြောင်း ဝန်ခံပါသည်။

လက်မှတ် -----

အမည် -----

လုပ်ငန်းအမည်-----

လုပ်ငန်းမှတ်ပုံတင်အမှတ်-----

မှတ်ချက်။

ရောင်းချပြီးသည့် ကုန်ပမာဏအတွက်သာ ခုနှိမ်ရမည်။ ပျက်စီးသွားသည့် ကုန်စည်များအတွက် ပေးသွင်း
ခဲ့ရသည့် အခွန်ပမာဏကို ခုနှိမ်ခွင့်မပြု။ ခုနှိမ်ငွေသည် ကုန်စည်ပြန်လည်ထုတ်လုပ်ရောင်းချခြင်း/ ပြည်ပ
သို့တင်ပို့ရောင်းချခြင်းအပေါ် ကျသင့်သည့်အခွန်ထက် မပိုစေရ ။